

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်

အမှတ်၊ ၆ / ၂၀၁၈

နေပြည်တော်၊ ၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၄ ရက်
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်)

ကုန်စည်ဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုရယူခြင်းအတွက် ပေးချေရာတွင် ငွေသားဖြင့်မဟုတ်ဘဲ အခြားနည်းဖြင့် ပေးချေသည့်အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/ မရှိနှင့် စပ်လျဉ်း၍ အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း

၁။ ပြည်တွင်းအခွန်များဦးစီးဌာနသည် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများ စည်းမျဉ်း ၅၅၊ စည်းမျဉ်းခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ကုန်သွယ်ခွန်ကျသင့်သည့် ကုန်စည်နှင့် ဝန်ဆောင်မှု အတွက် ပေးချေရာတွင် ငွေသားဖြင့်မဟုတ်ဘဲ အခြားနည်းဖြင့် ပေးချေသည့်အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/ မရှိ နှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းကို ရှင်းလင်းစွာသိရှိနိုင်စေရန်အတွက် အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း ဖြစ်ပါသည်။

သက်ဆိုင်သည့်အကြောင်းအရာ

၂။ ဤအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်သည် ကုန်စည်ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူများက ဝယ်ယူသည့်ကုန်စည် သို့မဟုတ် ရယူသည့်ဝန်ဆောင်မှုအတွက် ပေးချေရာတွင် ငွေသားဖြင့်မဟုတ်ဘဲ အခြားနည်းဖြင့် ပေးချေသည့်အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်း ရှိ/ မရှိ နှင့်စပ်လျဉ်း၍ ပြည်တွင်းအခွန်များ ဦးစီးဌာနက မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုကြောင်း ရှင်းလင်းအသိပေးချက် ဖြစ်ပါသည်။

အကျိုးသက်ရောက်သူများ

၃။ ဤထုတ်ပြန်ချက်သည် ကုန်စည်ရောင်းချသူ သို့မဟုတ် ကုန်စည်ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်သူ သို့မဟုတ် ဝန်ဆောင်မှုရယူသူ အခွန်ထမ်းများအပေါ် အကျိုးသက်ရောက်ပါသည်။

သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်

၄။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) တွင် ဝန်ဆောင်မှုဆိုသည်မှာ အခကြေးငွေ၊ အဖိုးအခ သို့မဟုတ် အဖိုးစားနားဖြင့် ဆောင်ရွက်ပေးခြင်းကို ဆိုလိုကြောင်း၊ ပုဒ်မခွဲ (င) တွင် ရောင်းရငွေဆိုသည်မှာ ကုန်စည်ကို လက်ငင်းဖြစ်စေ၊ ကြွေးဖြင့်ဖြစ်စေ၊ အခြားဆိုင်ငံ့စနစ်ဖြင့် ဖြစ်စေ၊ ကြိုတင်အရောင်းစနစ်ဖြင့် ဖြစ်စေ ရောင်းချရငွေ သို့မဟုတ် ရရန်ငွေကို ဆိုလိုကြောင်း၊ ကုန်ပစ္စည်းခြင်းလဲလှယ်ခြင်းဖြစ်လျှင် ယင်းသို့ ပြုလုပ်ရာတွင် သတ်မှတ်သည့် တန်ဖိုးကို ဆိုလိုကြောင်းနှင့် ယင်းစကားရပ်တွင် ကုန်စည်ကို ထည့်သွင်းထုပ်ပိုးသော တန်ဖိုးလည်း ပါဝင်ကြောင်း၊ ပုဒ်မခွဲ (စ) တွင် ဝန်ဆောင်မှုရငွေ ဆိုသည်မှာ ဝန်ဆောင်မှုကို ဆောင်ရွက်သည့်အတွက် ရငွေ သို့မဟုတ် ရရန်ငွေကို ဆိုလိုကြောင်း၊ ပုဒ်မခွဲ (ဇ) တွင် ဝန်ဆောင်မှုဆောင်ရွက်သူ ဆိုသည်မှာ

ဝန်ဆောင်မှုကို အခကြေးငွေ၊ အဖိုးအခနှင့် အဖိုးစားနားဖြင့် ဆောင်ရွက်သူကို ဆိုလိုကြောင်း ပြဋ္ဌာန်းထားပါသည်။


လိုက်နာဆောင်ရွက်ရန်သတ်မှတ်ချက်

၅။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (င) တွင် ရောင်းရငွေဟူသော စကားရပ်ကို “ ကုန်ပစ္စည်းချင်းလဲလှယ်ခြင်းဖြစ်လျှင် ယင်းသို့ပြုလုပ်ရာတွင် သတ်မှတ်သည့်တန်ဖိုးကိုဆိုသည် ” ဟု ဖွင့်ဆိုထားပါသည်။ ပုဒ်မ ၃၊ ပုဒ်မခွဲ (စ) တွင် ဝန်ဆောင်မှုရငွေ ဆိုသည်မှာ ဝန်ဆောင်မှုကို ဆောင်ရွက်သည့်အတွက် ရငွေ သို့မဟုတ် ရရန်ငွေကို ဆိုလိုကြောင်း ဖွင့်ဆိုထားသော်လည်း ပုဒ်မခွဲ (ဃ) တွင် ဝန်ဆောင်မှုဆိုသည်မှာ အခကြေးငွေ၊ အဖိုးအခ သို့မဟုတ် အဖိုးစားနားဖြင့် ဆောင်ရွက်ပေးခြင်းကိုဆိုလိုကြောင်းနှင့် ပုဒ်မခွဲ (ဇ) တွင် ဝန်ဆောင်မှုဆောင်ရွက်သူဆိုသည်မှာ ဝန်ဆောင်မှုကို အခကြေးငွေ၊ အဖိုးအခနှင့် အဖိုးစားနားဖြင့် ဆောင်ရွက်သူကို ဆိုလိုကြောင်း အဓိပ္ပာယ်ဖွင့်ဆိုပြဋ္ဌာန်းချက်များအရ ကုန်သွယ်မှုဆောင်ရွက်သူနှင့် ဝန်ဆောင်မှုဆောင်ရွက်သူတို့သည် ကုန်စည်ရောင်းချခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းတို့အတွက် ကုန်စည်ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူတို့က ငွေသားဖြင့်မဟုတ်ဘဲ အခြားနည်းဖြင့်ပေးချေသည့်အခါ သတ်မှတ်သည့် ကုန်စည်တန်ဖိုး သို့မဟုတ် ဝန်ဆောင်ခ အပေါ်တွင် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်ကို ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ တစ်ပါတည်း ကောက်ခံပြီး ပေးဆောင်ရမည် ဖြစ်ပါသည်။

၆။ ဤလိုက်နာကျင့်သုံးရန် သတ်မှတ်ချက်ကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန် အောက်ပါဥပမာဖြစ်စဉ်ဖြင့် ရှင်းလင်း ဖော်ပြပါသည် -

- (က) **ဖြစ်စဉ်။** ကုမ္ပဏီ A သည် အထည်ချုပ်စက်ရုံလုပ်ငန်းအတွက် ကုမ္ပဏီ B ထံမှ ပေ ၂၀၀ ပတ်လည်ကျယ်ဝန်းသော မြေနေရာကို ငှားယူခဲ့ပါသည်။ ယင်းသို့ငှားယူခြင်းအတွက် (၁) နှစ်ငှားရမ်းခ ကျပ် ၆,၀၀၀,၀၀၀/- နှုန်းဖြင့် (၁၀) နှစ်အတွက် ကျသင့်သည့်ငှားရမ်းခ ကျပ် ၆၀,၀၀၀,၀၀၀/- နှင့် ယင်းအပေါ် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၃,၀၀၀,၀၀၀/-၊ နှစ်ရပ်ပေါင်း ကျပ် ၆၃,၀၀၀,၀၀၀/- အတွက် ကုမ္ပဏီ A က ယင်းပမာဏနှင့်ညီမျှသော ၎င်းကုမ္ပဏီ၏ အစုရှယ်ယာများဖြင့် ကုမ္ပဏီ B သို့ ပေးချေခဲ့ပါသည်။
- (ခ) **လိုက်နာဆောင်ရွက်ရန်သတ်မှတ်ချက်ကို လိုက်နာကျင့်သုံးခြင်း။** မြေနေရာ ငှားရမ်းခြင်းအတွက် ကုမ္ပဏီ A သည် ကုမ္ပဏီ B ထံမှ ဝန်ဆောင်မှုရယူသူ ဖြစ်ပြီး ကုမ္ပဏီ B သည် ကုမ္ပဏီ A အတွက် ဝန်ဆောင်မှုဆောင်ရွက်သူဖြစ်ပါသည်။ ကုမ္ပဏီ A က ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန် အပါအဝင်ဖြစ်သော ငှားရမ်းခ ကျပ် ၆၃,၀၀၀,၀၀၀/- ကို ပေးချေရာတွင် ငွေသားဖြင့် ပေးချေခြင်းမပြုဘဲ ယင်းပမာဏနှင့်ညီမျှသော အစုရှယ်ယာများဖြင့် ပေးချေခဲ့ခြင်းသည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဇ) ပါပြဋ္ဌာန်းချက်အရ ဝန်ဆောင်မှုကို အဖိုးအခ သို့မဟုတ် အဖိုးစားနားဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ကုမ္ပဏီ B သည် သတ်မှတ်သည့် ငှားရမ်းခကို ငွေသားဖြင့်မဟုတ်ဘဲ အစုရှယ်ယာများဖြင့် လက်ခံရရှိခဲ့သော်လည်း ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်အရ သတ်မှတ်သည့် ငှားရမ်းခအပေါ်တွင် ကျသင့်သည့်ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၃,၀၀၀,၀၀၀/- ကို ကုမ္ပဏီ A ထံမှ တစ်ပါတည်းရယူ၍ ပေးဆောင်ရမည် ဖြစ်ပါသည်။

၇။ ဤအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါသည်။


(မင်းထွဋ်)
ညွှန်ကြားရေးမှူးချုပ်
၂၆/၇/၂၀၂၃

စာအမှတ်၊ ၁(၃)/၂၀၂၁-၁/ပတခ/၂၀၁၈ (၁၅၅၃)
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ လ ၂၆ ရက်

ဖြန့်ဝေခြင်း

မြန်မာနိုင်ငံစာရင်းကောင်စီ

ညွှန်ကြားရေးမှူးချုပ်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန } မြန်မာနိုင်ငံပြန်တမ်းတွင်ထည့်သွင်းကြေညာပေးပါရန် မေတ္တာရပ်ခံပေးပို့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် (အားလုံး)

ဌာနခွဲညွှန်ကြားရေးမှူး (အားလုံး)

ဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး

ဌာနမှူး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊ (၃)

တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူး (အားလုံး)

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး

} သက်ဆိုင်ရာအခွန်ထမ်းများကို အသိပေးရှင်းလင်းရန် ညွှန်ကြားပေးပို့ပါသည်။

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း

ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

မိတ္တူကို

ရုံးလက်ခံ

မျှောစာတွဲ